

ကော်စော်နောကျောင်းတွင်တက်ရောက်သင်ကြားနိုင်ရန်လိုအပ်သည့်လုပ်ထုံးလုပ်နည်းများ

အသက်အကန့်အသတ်

(က)အသက်အကန့်အသတ်မရှိသော်လည်းလျှောက်ထားသူမှာအသက် (၁၆)နှစ်မပြည့်သေးပါက နယ်မြေပညာရေးမှူးရုံးသို့သတင်းပို့ရမည်။ နယ်မြေပညာရေးမှူးရုံးမှကော်စော်နောဌာနသို့ဆက်လက်ပေးပို့ ပေးမည်။ ၎င်းမှတစ်ဆင့်ကော်စော်နောရုံးမှဆက်လက်စီစဉ်ဆောင်ရွက်ပေးမည်။

(ခ) တက်ရောက်မည့်သူမှာအသက် (၁၂) နှစ်ပြည့်ပြီး (ပညာရေးစနစ်၏ပြဌာန်းချက်အရ) အခြေခံပညာရေးအဆင့်သင်ရိုးညွှန်းတမ်း အောင်မြင်အောင်တက်ရောက်သင်ကြားနိုင်သူဖြစ်ရမည်။

ကျောင်းသူ ကျောင်းသားလက်ခံချိန်များ

- သင်ကြားမှုအပိုင်း၁ အတွက်နှစ်စဉ် ဇူလိုင်လ ၁ - ၃၀ ရက်အတွင်း
- သင်ကြားမှုအပိုင်း ၂ အတွက်နှစ်စဉ် အောက်တိုဘာလ ၁ - ၃၀ ရက်အတွင်း

ကျောင်းတက်ရန်လျှောက်လွှာတင်သူများလိုအပ်သည့်ထောက်ခံစာများ

(ထိုင်းအစိုးရကျောင်းများတွင်မတက်ရောက်ခဲ့ဖူးပါက)

၁.လျှောက်လွှာတင်သူများလိုအပ်သည့်ကိုယ်ပိုင်စာရွက်စာတမ်းထောက်ခံစာများ

ကိုယ်ပိုင်အထောက်အထားရှိသူများအတွက်

(၁) ထိုင်းနိုင်ငံသားမဟုတ်သူများအတွက်မှတ်ပုံတင် (သို့)လူနည်းစုမှတ်ပုံတင်ကဒ်(သို့)ထိုင်းအမျိုးသား မှတ်ပုံတင်စာရင်းမဝင်သူများအတွက် ထုတ်ပေးသည့်ကဒ် မွေးစာရင်းမိတ္တူ

(၂) မွေးစာရင်းမရှိပါက၊ မေးဖွားကြောင်း ထောက်ခံစာ (သို့မဟုတ်) အစိုးရဌာနမှထုတ်ပေးသည့် အလားတူအထောက်အထားကို အသုံးပြုနိုင်ပါသည်။

(၃) အပိုင်း(၁) နှင့်(၂) ပါအတိုင်းအထောက်အထား

များမရှိပါကအစိုးရဌာနမှထုတ်ပေးသည့် အထောက် အထားတစ်ခုခု(သို့) ပညာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့်စာရွက်စာတမ်းတို့ကိုအသုံးပြုနိုင်ပါသည်။

ကိုယ်ပိုင်အထောက်အထားမရှိသူများအတွက်

(၄) အကယ်၍ အမှတ်စဉ် (၁) (၂)နှင့် (၃)ပါအတိုင်း

သက်သေခံအထောက်အထား မရှိသူများအတွက် မိဘအုပ်ထိန်းသူ များ၏ (သို့) သက်ဆိုင်ရာ NGO -ဖေါင်ဒေးရှင်း တခုခု၏ ထောက်ခံမှုဖြင့် အခြေခံပညာ သင်ကြားမှုအတွက် ပညာရေးဌာနတွင် လျှောက်ထားရမည်။

(၅) အကယ်၍ ထောက်ခံမည့်သူ (သို့) အမှတ်စဉ် ၄

ကဲ့သို့ ဖေါင်ဒေးရှင်းများနှင့် အာမခံပေးမည့်ပုဂ္ဂိုလ် မရှိပါက စာသင်

ကျောင်းများမှ ကျောင်းလာအပ်သူများ၏ ကိုယ်ရေးရာဇဝင် (သို့)

သက်ဆိုင်သူများ၏ ကိုယ်ရေး ရာဇဝင်များကို မှတ်တမ်းပြုလုပ်ရမည်။

အကယ်၍ကိုယ်ပိုင်မှတ်တမ်းပြည့်စုံမှုမရှိပါ

၁လက်မ(သို့)၂လက်မအရွယ်မျက်နှာခေါတ်ပုံကို

အသုံးပြုရန်ယူဆောင်လာရမည်။

- ၂. လျှောက်လွှာပုံစံ
- ၃. ကာလံပါအကျိုးအမြူရောင်ဝတ်ဆင်ထားသော
- ၁လက်မအရွယ်မျက်နှာခေါတ်ပုံ ၂ ပုံ

စုံစမ်းမေးမြန်းရန် ၊ အကြံဉာဏ် တောင်းခံရန် ၊ တိုင်ကြားရန် များရှိပါက အောက်ပါရုံးနှင့်အဖွဲ့အစည်းများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်

အထူးအဖွဲ့ ရုံးအစိုးရ ဝန်ကြီးဌာန ပညာရေး ဝန်ကြီးဌာနရုံး
ဖုန်း ၀၂-၆၂၈-၆၃၉၈ ဖက်စ် ၀၂-၆၂၈-၆၃၉၇ ဝက်ဘ်ဆိုဒ် www.moe.go.th
လူမျိုးစုဆိုင်ရာ အခြေခံလူ့ အခွင့်အရေးကော်မတ် နိုင်ငံမဲ့ သူများ ၊
ရွှေ ပြောင်းအလုပ်သမားများနှင့် နယ်မြေပြောင်းရွှေ့ ခံရသူများအားကူညီ
စောက်ရှောက်ရေး ရှေ့ နေ့များကောင်စီ ၊

ဖုန်း / ဖက်စ် ၀၂- ၂၈၂-၉၉၀၆ ဝက်ဘ်ဆိုဒ် www.statelessperson.com
အစိုးရ ပညာရေးစနစ်သို့ တိုင်းနိုင်ငံသား မဟုတ်သူများ

ဝင်ရောက်သင်ကြားနိုင်ရန် အတွက် ပူးပေါင်းပါဝင်သော အဖွဲ့ အစည်းများ
အမြင့်ပိုင်းဒေသ တိုင်းရင်းသားများ ကျန်းမာရေး ကြည့်ရှုစောင့်ရှောက်ရေး အဖွဲ့ Highland Peoples Health (HPH) Network

၂၉၉/၄၄-မူဘန့် ဖစ်ချီယွန်း မယ်ဆိုင်အုပ်စု မယ်ဆိုင်မြို့ နယ် ချင်းရိုင်းခရိုင် ၅၇၃၃၀

ဖုန်း / ဖက်စ် ၀- ၅၃၆၄-၂၁၉၅ နှင့် လက်ကိုင်ဖုန်းနံပါတ် ၀၈၉-၄၃၃-၈၈၄၀ ,၀၈၄-၈၀၃-၉၅၆၀ ။

ထိုင်း-မြန်မာ မဟာမိတ် ဖေါင်ဒေးရှင်း (TACDB)

၃၂၈ /၁ ခရစ်ယာန် ကျောင်းသားများ ဗဟိုရုံးချုပ် , ဖယားထိုင်းလမ်းမကြီး, ရာဒ်ချီထေဝီတွင် ,ဘန်ကောက် ၁၀၄၀၀၊ ဖုန်း ၀၂- ၂၁၆-၄၄၆၃ , ၀၂ - ၆၁၁- ၁၂၁၁ နှင့် ဖက်စ် ၀၂ - ၂၁၆-၄၄၆၃ ဝက်ဘ်ဆိုဒ် www.tacdb-burmese.org ။

မွန်မိတ်ဆွေများအဖွဲ့ ထိုင်း မွန် အသိပညာမြှင့်တင်ရေးစင်တာ ဘန်းကဒီးလမ်းသွယ် ၃၂ ဖလမ်း ၂ လမ်းမကြီး,ဘန်ကောက် ၁၀၁၅၀ ။

လက်ကိုင်ဖုန်း ၀၈၁-၅၅၅၅-၂၁၀၉ ။

ထိုင်း မွန် လေ့လာရေးစင်တာ ဝါတ်ပေါမ် ။ မဟာချိုင်းမြို့ နယ် ၊ စမ္မတ်ဆာခွန် ခရိုင် ၊ လက်ကိုင်ဖုန်း ၀၈၇-၉၇၀-၂၉၁၂

တိုင်းရင်းသားများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ အန်ဒါမန် ၊ Cross Ethnic Integration in Andaman ၄၉/ ၄ အုပ်စု ၄ သက္ကီ ဝိပါ မြို့ နယ် ၊ ဖန်းငါးခရိုင် ၈၂၁၉၀ ။

ဖုန်း ၀၇၆-၄၈၆၆၄၇ ၊ ဖက်စ်ဘွမ် <http://snfandaman.org/?name=knowledge&category=8> ။

၅၉ / ၁၁၈-၁၂၀ အေကချိုင်းလမ်းသွယ် ၈၉ / ၄ ၊ အေကချိုင်းလမ်းမကြီး ၊ ဘန်းဘွန်းတွင် ၊ ဘန်ကောက် ၁၀၁၅၀ ။

ဖုန်း ၀၂- ၄၁၆-၈၀၇၃ ၊ လက်ကိုင်ဖုန်း ၀၈၁-၈၂၀၆-၂၆၁ ၊ ဝက်ဘ်ဆိုဒ် www.fry1985.org ။

ထိုင်းနိုင်ငံသားမဟုတ်လဲ ထိုင်းနိုင်ငံတွင် နေထိုင် နေသူအားလုံးပညာသင် ကြားနိုင်သည်

ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ပြင်ပသင်ကြားမှုပညာရေး (ကော်စော်နော) သို့တက်ရောက်နိုင်ရန်နည်းလမ်းများ



ကျေးလက်လူငယ်များအတွက်ဖေါင်ဒေးရှင်း" ၏ သက်ဆိုင်ရာတရားဝင်စာရွက်စာတန်းတွင် အခက်အခဲနှင့် ပြဿနာရှိသူများ ပညာရေးဝန်ဆောင်မှုသို့ ဝင်ရောက်နိုင်ရန်ထောက်ပံ့ရေးအစီအစဉ်။
Foundation for Rural Youth (FRY)



ပညာသင်ကြားနိုင်သည့်အခွင့်အရေး

၂၀၀၅ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ ထိုင်းနိုင်ငံအစိုးရ ဝန်ကြီးများ၏ သဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်း နေထိုင်လျက်ရှိ ထိုင်းနိုင်ငံသားမဟုတ်သူအားလုံးအောက်ပါ အဓိကအချက်ပါအတိုင်း ပညာသင်ယူခွင့် ရှိပါသည်။(ရွှင်းချက် အနေဖြင့်- နေထိုင်ရာဒေသတွင် ငြိမ်းချမ်းမှုမရှိ၍ ထွက်ပြေးတိမ်းရှောင်လာသူများသည် မိမိခိုလှုံရာ နယ်မြေတွင်သာ သင်ယူခွင့်ပြုသည်)

ထိုင်းနိုင်ငံသား မဟုတ်သူများ (သို့) အမျိုးသားသန်းခေါင်စားရင်းတွင် အထောက်အထားမရှိ သောသူများ အားလုံး ဥပဒေနှင့်အညီပညာသင်ယူနိုင်ခွင့် ရှိသည်။

“ထိုင်းနိုင်ငံသား မဟုတ်သူများ” ဆိုသည်မှာ -
- ထိုင်းနိုင်ငံသားမှတ်ပုံတင်မရှိသော (သို့) နိုင်ငံသားလက်မှတ် မဟုတ်သော အခြားသောလက်မှတ်များ ကိုင်ဆောင်ထားသည့် မြန်မာ၊ လာအိုနှင့်ကမ်ဗွေဒီးယားရွှေ့ပြောင်းအလုပ်သမားမျှ ဘး
- လူနည်းစုမှတ်တမ်းစာရင်းတွင်ပါဝင်သူများ
- လူနည်းစုမှတ်ပုံတင်ကိုင်ဆောင်ထားသူများ
- အမျိုးသားသန်းခေါင်စားရင်းတွင်အထောက်အထားမရှိသူများအတွက်ထုတ်ပေးသောကဒ်ကိုင်ဆောင်ထားသူများ
“အမျိုးသားသန်းခေါင်စားရင်းတွင်အထောက်အထား မရှိသူများ” ဆိုသည်မှာ - မည်သည့်နိုင်ငံသားဖြစ်ကြောင်း၊ မွေးနှစ်သက္ကရာဇ်နှင့်အတည်တကျနေထိုင်မှုနှင့် ပါတ်သက်၍ အစိုးရဌာနများမှထုတ်ပေးသော စာရွက်စာတမ်းအထောက်အထားမရှိသူများကိုဆိုလို ပါသည်။

အထက်တန်းပညာ အဆင့် (သို့) ဘွဲ့ ရသည့်အထိ သင်ကြားနိုင်သည်။

ထိုင်းနိုင်ငံသား မဟုတ်သူများ (သို့) အမျိုးသားသန်းခေါင်စားရင်းတွင်ကိုယ်ရေးကိုယ်တာ

အချက်အလက်မရှိသောသူများသည် အခြေခံပညာ အဆင့်မှသည် တက္ကသိုလ်ဘွဲ့ ရသည်အထိ အစိုးရမှ ဖွင့်လှစ်ထားသော ပညာရေးဌာန၊ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် အခြားပြင်ပ ပညာသင်ကြားသည့် ဌာနများတွင် နယ်မြေကန့်သတ်ထားခြင်း မရှိဘဲ သင်ယူနိုင်သည်။ (ရွှင်းချက် အနေဖြင့်- နေထိုင်ရာဒေသ တွင်ငြိမ်းချမ်းမှုမရှိ၍ ထွက်ပြေးတိမ်းရှောင်လာသူများသည် မိမိခိုလှုံရာနယ်မြေတွင်သာသင်ကြားခွင့် ပြုသည်။)

အခမဲ့ သင်ကြားခြင်း၊ စာသင်နှစ်သင်တန်းကာလများအတွက်အခကြေးငွေပေးစရာမလို (ကော်စော်နောပညာရေး ဌာနမှ တစ်ဦးချင်းအတွက် ရံပုံငွေ ရရှိပြီး)

ထိုင်းနိုင်ငံသား မဟုတ်သူများ (သို့) အမျိုးသားသန်းခေါင်စားရင်းတွင် အချက်အလက်မရှိသောသူ ပြင်ပသင်ကြားမှုစနစ်နှင့်လွတ်လပ်စွာသင်ယူမှုစနစ်များတွင် တက်ရောက်ပညာသင်ယူရန် အခွင့်ရသူများ သည် (ကော်စော်နော) ပညာရေးဌာနမှ ၁၀၀% ရာခိုင်နှုန်းထောက်ပံ့ကြေးရရှိမည်ဖြစ်ပြီး ကျူရှင်ခပေးရန် မလိုသည့် အပြင်အချို့သောကုန်ကျစရိတ် များကို ပညာရေးဌာနမှ ထုတ်ပေးမည်။ အခြေခံပညာ အဆင့်မှအလယ်တန်း ပညာနောက်ဆုံးအဆင့်အထိ ထိုင်းနိုင်ငံသားကျောင်းသားများအားထောက်ပံ့ပေးသည့် အောက်ပါနှုန်းထား အတိုင်းထောက်ပံ့မှုရရှိမည်။
၁. ကျူရှင်ခ - ကျောင်းသားများအားလုံး ကျူရှင်ခပေးရန်မလို။
၂. ဖတ်စာအုပ် - ကျောင်းသားများအားလုံး ဖတ်စာအုပ်ဝယ်ရန်မလို၊ ငှားသုံး၍ရသည်။
၃. ကျောင်းသားမွမ်းမံပေးမှုအစီအစဉ်များ - မည်သည့်အတန်းမဆို ကျောင်းသားမွမ်းမံပေးမှုအစီအစဉ်များ စီစဉ်ထားပေးသည်။



သင်ကြားပြီးလျှင် ပညာရေးဌာန၏ အောင်လက်မှတ် ရရှိရမည် ။

ကော်စော်နော (သို့) ပြင်ပ ပညာရေးဌာနမှ ထိုင်းနိုင်ငံသား မဟုတ်သူများ (သို့) အမျိုးသားသန်းခေါင်စားရင်းတွင်အချက်အလက်မရှိသောသူ များအတွက် သက်သေခံ အောင်မြင်မှု လက်မှတ်များကို ထိုင်းနိုင်ငံသားများနည်းတူ ထုတ်ပေးရမည်၊ တာဝန်ရှိပြီး တက်ရောက် သင်ကြား ချိန်ပြီးဆုံးပါက သက်သေခံအောင်လက်မှတ်များကို မည်သည့် မှတ်ချက်အကြောင်းအရာမှ မပါစေဘဲ ထုတ်ပေးရမည် ဖြစ်သည်။

နယ်မြေဖြတ်ကျော်ခွင့် တစ်ကြိမ်သာ တောင်းခံပြီး ကျောင်းပြီးသည်အထိ အသုံးပြု နိုင်သည် ။

ထိုင်းနိုင်ငံသားမဟုတ်သော ကျောင်းသားများ ၊ ဥပဒေအရ ထိန်းချုပ်နယ်မြေတွင် နေထိုင်သောနေရသော ကျောင်းသားများ ၊ ဥပမာ - ၁) လူနည်းစု တိုင်းရင်းသားများ၏ သားသမီးများနှင့် ထိုင်းနိုင်ငံသားမဟုတ်ဘဲ အစိုးရ၏ အိမ်ထောင်စုစာရင်း ဦးစီးဌာနမှ မှတ်ပုံတင်နံပါတ် ထုတ်ပေးထားသော အုပ်စု ၁၅ အုပ်စု
၂) ထိုင်းနိုင်ငံသားမဟုတ်သော အခြားသောကျောင်းသားများ ၊ လူနည်းစုတိုင်းရင်းသားတို့ ၏သားသမီးများ မဟုတ်သောသူများ (အမှတ်စဉ် ၁ ကဲ့ သို့) အပါအဝင်နှင့် ကိုယ်ရေးရာဇဝင် အချက်အလက်များ စစ်တမ်း ကောက်ပြီး ဗဟိုအိမ်ထောင်စုစာရင်းဌာနတွင် စာရင်းပေးသွင်းသူများအနေဖြင့် ပညာသင်ကြားမှုအတွက် နယ်မြေဖြတ်ကျော်ခွင့်ကို အကြိမ်ကြိမ် တောင်းခံစရာမလိုဘဲ ကျောင်းချိန် တစ်နှစ်စာ အတွက် တောင်းဆိုနိုင်သည်။ (ရွှင်းချက်အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့်ဒုက္ခသည်များမပါဝင်)